



Myanmar Garment Manufacturers Association NEWSLETTER

နေအိမ်တွင်နေထိုင်ရေးနှင့်(Stay at Home)နှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ အမိန့်အမှတ် ၁၀၇/၂၀၂၀



ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ COVID - 19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပိုမိုထိရောက်အောင် လုပ်ဆောင်နိုင် ရေးအတွက် အမိန့်အမှတ် (၁၀၇/၂၀၂၀) ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ (၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အမိန့်၏ အပိုဒ် ၃ အပိုဒ်ခွဲ (ဂ) အရ 'ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်းများ(CMP) စက်ရုံ၊ အလုပ်ရုံများတွင်တာဝန် ထမ်းဆောင်မည့် သူများအား ၂၄.၉.၂၀၂၀ ရက်မှ ၇.၁၀.၂၀၂၀ရက် အထိ လုပ်ငန်းခွင်သို့ သွားရောက်ခွင့်မပြုရန်' ဆိုသောအမိန့်ပါရှိပါသည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ရုံး(MGMA)ကိုယ်ယိပ်တံဆိပ် မည်ဖြစ်ကြောင်း

မိမိနေအိမ်တွင်သာနေထိုင်ရန်စည်းကမ်းချက်မှ ခြွင်းချက်ဖြင့် ခွင့်ပြုသူဝန်ထမ်း များ ဖြည့်စွက်ခြင်း

Stay at Home ၁၄ ရက် ကာလအတွက် အလုပ်သမားများ အားလစာမဲ့ဖြင့် အလုပ်အကိုင် တည်မြဲမှုအာမခံချက်ပေး ရန် တိုက်တွန်းနှိုးဆော်ခြင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း**Stay at Home** အစီအစဉ် တွင် အကျုံးဝင်သည့်အာမခံအလုပ်သမား များအား လုပ်ခလစာ၏ ၄၀% ငွေကြေးခံစားခွင့်လျှောက် ထားနိုင်ကြောင်း အမိန့်ကြော်ငြာစာ

ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး သို့ COVID -19ကာကွယ် ထိန်းချုပ်ရေးအတွက် **Surgical Gown** များ လှူဒါန်းခြင်း



မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA) နှင့် Korea Garment Association in Myanmar (KOGAM) မှတစ်ဆင့် KM Healthcare Myanmar Co.Ltd မှ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးသို့ COVID -19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် **Surgical Gown** အစုံ (၁၀၀၀) ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ(၁၈) ရက်နေ့ တွင် လှူဒါန်းခဲ့ပါသည်။

ခေါင်းစဉ်များ

စာမျက်နှာ

စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် Coronavirus Disease 2019 (COVID - 19) ကူးစက်ပျံ့နှံ့မှု မရှိစေရန် သတိပေး နှိုးဆော်ပန်ကြားချက်	၁
COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍စက်ရုံ၊အလုပ်ရုံများ၊လုပ်ငန်းခွင်များ၊ အလုပ်ရုံဌာနများတွင် အထူးဂရုပြုလိုက်နာရမည့် အချက်များ (Version 4.1)	၃
DHL ၏ ဝန်ဆောင်မှုများအပေါ် MGMA မှ ကျေးဇူးတင်လွှာ	၄
Release Order Notification၊ Allowed Shipment Notification များ အပေါ် တွင် အကောက်ခွန်အရာရှိများမှ လက်မှတ်ရေးထိုးပေးခြင်းအား ရပ်ဆိုင်းမည့် ကိစ္စ	၆
၂၀၂၀ ခုနှစ်၏ (၇)ကြိမ်မြောက် (၇/၂၀၂၀) Executive Committees (ECs) အစည်းအဝေးကျင်းပခဲ့ခြင်း	၁၀
COVID - 19 ကာလအတွင်းတွင် MGMA မှ ထုတ်ပေးသော ထောက်ခံချက်များ ကို Scan Document ဖြင့် ထုတ်ပေးမည့်ကိစ္စ	၁၁
သတ်မှတ်သွင်းကုန်လိုင်စင်ကြေးနှုန်းထားဖြင့်ကောက်ခံရန်ကာလတိုးမြှင့်ခြင်း	၁၄
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ COVID - 19 ရောဂါထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ လုပ်ငန်းခွင်သို့ အသိပေးညွှန်ကြားချက်နှင့် “COVID - 19 ကို မိမိကစ၍ ကာကွယ်ပါ” သတင်းစကား (၁၀) ချက်	၁၆
COVID - 19 ကာလအတွင်း MGMA မှ ထုတ်ပေးသော Country of Origin (C/O) ထောက်ခံချက်များကို Scan Document ဖြင့် ထုတ်ပေးမည့်ကိစ္စ	၁၇
ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး သို့ COVID - 19 ကာကွယ် ထိန်းချုပ်ရေးအတွက် Surgical Gown များ လှူဒါန်းခြင်း	၁၉

ခေါင်းစဉ်များ

စာမျက်နှာ

ဆေးတက္ကသိုလ်(၁) (လမ်းမတော်,ရန်ကုန်) သို့ COVID – 19 ကာကွယ်
ထိန်း ချုပ်ရေး အတွက် Surgical Gown များ လူဒါန်းခဲ့ခြင်း

၂၀

နေအိမ်တွင်နေထိုင်ရေးနှင့်(Stay at Home)နှင့် ပတ်သက်၍
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမိန့်အမှတ် ၁၀၇/၂၀၂၀

၂၁

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းရုံး(MGMA)ကို
ယာယီပိတ်ထား မည် ဖြစ်ကြောင်း

၂၃

အကောက်ခွန်ဦးစီးဌာနမှအကောက်ခွန်ရှင်းလင်းရေး ကိစ္စရပ်များကို
ရှင်းလင်း ပေးနေမည်ဖြစ်ကြောင်း

၂၅

မိမိနေအိမ်တွင်သာနေထိုင်ရန်စည်းကမ်းချက်မှ ခွင်းချက်ဖြင့်
ခွင့်ပြုသူဝန်ထမ်း များ ဖြည့်စွက်ခြင်း

၂၆

Stay at Home ၁၄ ရက် ကာလအတွက် အလုပ်သမားများအား
လစာမဲ့ဖြင့် အလုပ်အကိုင် တည်မြဲမှုအာမခံချက်ပေးရန် တိုက်တွန်းနှိုးဆော်ခြင်း

၂၈

ရန်ကုန်တိုင်းဒေသကြီးအတွင်းStay at Home အစီအစဉ်တွင်
အကျုံးဝင်သည့် အာမခံအလုပ်သမားများအား လုပ်ခလစာ၏
၄၀% ငွေကြေးခံစားခွင့်လျှောက် ထားနိုင်ကြောင်း အမိန့်ကြော်ငြာစာ

၃၁

စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် Coronavirus Disease 2019(COVID - 19) ကူးစက်ပျံ့နှံ့မှု မရှိစေရန် သတိပေး နှိုးဆော်ပန်ကြားချက်

မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မြန်မာနိုင်ငံတွင် ကူးစက် ရောဂါဖြစ်ပွားမှုများပိုမိုများပြားလာသည့်အတွက် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် Coronavirus Disease(COVID - 19) ကူးစက်ပျံ့နှံ့မှု မရှိစေရန် သတိပေးနှိုးဆော်စာကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများသည် လုပ်ငန်းသဘောအရ လူဦးရေအများအပြားဖြင့် လုပ်ငန်းဆောင် ရွက်ရသောကြောင့် ကူးစက်ရောဂါပျံ့နှံ့မှု ပိုမိုများပြားနိုင်သောကြောင့် အဆိုပါ သတိပေး နှိုးဆော်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ သတိပေးနှိုးဆော်ချက်တွင် လုပ်ငန်းခွင်တွင်း တွင် တတ်နိုင်သလောက် Physical Distancing လမ်းညွှန်ကို တိကျစွာလိုက်နာခြင်း၊ လက်ကို မကြာခဏဆေးကြောခြင်း၊ လက်သန့်ဆေးရည်များအသုံးပြုခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်းများ စသည့် တို့ကိုအသုံးပြုရန် နှိုးဆော်ထားပါသည်။



**စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင်
Coronavirus Disease 2019(COVID-19) ကူးစက်ပျံ့နှံ့မှု မရှိစေရန်
သတိပေး နှိုးဆော်ပန်ကြားချက်
(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်)**

မြန်မာနိုင်ငံတွင် (၃၁-၈-၂၀၂၀)ရက်နေ့၊ ည(၈:၀၀)နာရီအထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၈၈၂)ဦး ရှိပြီး၊ (၆)ဦး သေဆုံးခဲ့ပါသည်။

ယခုအခါ ရောဂါလက္ခဏာ မပြသော ကူးစက်မှုများလည်း ရှိနေပြီး စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများသည် လုပ်ငန်းသဘာဝအရ ကူးစက်ပျံ့နှံ့မှု အလားအလာ ပိုမိုများပြားနိုင်သည့်အတွက် မိမိတို့၏ လုပ်ဖော်ကိုင်ဘက်များအကြား ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရ ခက်ခဲခြင်းနှင့် အားအင်ကုန်ခမ်းခြင်း၊ COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် လွန်ခဲ့သော (၁၄)ရက်အတွင်း ထိတွေ့မှုရှိခဲ့ခြင်း၊ COVID-19 ရောဂါ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ခံရသူ၊ အသွားအလာ ကန့်သတ်ခြင်းခံရသူတို့နှင့် တစ်အိမ်တည်းတွင် အတူတကွ နေထိုင်ခြင်း၊ COVID-19 ဓာတ်ခွဲ အတည်ပြုလူနာနှင့် ၃ ပေအကွာအဝေးအတွင်းတွင် ၁၅ မိနစ် ကျော်ကြာအောင် မျက်နှာချင်းဆိုင် ရှိခဲ့ဖူးခြင်း၊ COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် ခန္ဓာကိုယ်ချင်း ထိတွေ့မှု ရှိခဲ့ဖူးခြင်းတို့ရှိပါက ဝန်ထမ်းကြီးကြပ်ရေးမှူးများမှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ ချက်ချင်းသတင်းပို့၍ ကျန်းမာရေးစစ်ဆေးမှု ခံယူစေနိုင်ရေး အထူးဂရုပြု လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါသည်။

- လုပ်ငန်းခွင်အတွင်းတွင် တတ်နိုင်သမျှ မျက်နှာချင်းဆိုင် အလုပ်မလုပ်ဘဲ ဘေးတိုက်နေရာ ချထားပြီး (၆)ပေခွာ၍ အလုပ်လုပ်ကိုင်ခြင်း၊ မဖြစ်မနေ မျက်နှာချင်းဆိုင် အလုပ်လုပ်ကိုင်ရမည်ဆိုပါက အများဆုံး(၁၅)မိနစ်ထက် မပိုစေခြင်းစသည့် Physical Distancing လမ်းညွှန်ကို တိကျစွာ လိုက်နာဆောင်ရွက်ရပါမည်။
- ရေနံဆပ်ပြာကို အသုံးပြု၍ စက္ကန့် (၂၀)ကြာအောင် လက်ဆေးခြင်း (သို့) Alcohol အနည်းဆုံး ၆၀% ပါဝင်သော လက်သန့်စင်ဆေးရည်ဖြင့် မကြာခဏလက်ဆေးခြင်း ပြုလုပ်ရပါမည်။
- ပါးစပ်နှင့်နှာခေါင်းစည်းများ အပါအဝင် လိုအပ်သော တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်းများကို မဖြစ်မနေ ဝတ်ဆင်ရပါမည်။

သို့မှသာ မိမိကိုယ်တိုင်နှင့် လုပ်ဖော်ကိုင်ဘက်များအကြား၊ မိသားစုနှင့်နီးစပ်ရာများအကြား ရောဂါကူးစက် ပျံ့နှံ့မှုမှ ကာကွယ်နိုင်ပြီး ရောဂါကူးစက်မှု ရှိပါကလည်း အချိန်မီ ကုသမှု ခံယူနိုင်မည် ဖြစ်ပါကြောင်း သတိပေးနှိုးဆော် ပန်ကြားအပ်ပါသည်။

လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲ
ပြည်သူ့ကျန်းမာရေးဦးစီးဌာန

COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍စက်ရုံ၊အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ရုံဌာနများတွင် အထူးဂရုပြုလိုက်နာရမည့် အချက်များ (Version 4.1)

မြန်မာနိုင်ငံကျန်းမာရေးနှင့် ဝန်ကြီးဌာနမှ စက်ရုံ၊ အလုပ်ရုံများ၊ အလုပ်ဌာနများ တွင် COVID - 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အထူးဂရုပြု လိုက်နာ ရမည့် အချက်များ (Version 4.1) ကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် ထုတ်ပြန်ခဲ့ပါသည်။ သံသယဖြစ်ဖွယ် လက္ခဏာများ၊ COVID - 19 အတည်ပြုလူနာနှင့် ၁၄ ရက်အတွင်း ထိတွေ့မှုရှိခြင်း၊ စောင့်ကြည့်လူနာနှင့် တစ်အိမ်တည်း အတူတကွနေထိုင်ခြင်း အစရှိသည့် တို့နှင့် ကိုက်ညီပါက အလုပ်ခွင်တွင်းသို့ မလာရောက်ဘဲ ကြီးကြပ်သူကိုအကြောင်းကြား တို့ကိုပြုလုပ်သင့်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားပါသည်။ ထို့အပြင် စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအနေဖြင့် COVID - 19 ရောဂါကို ကြိုတင် ကာကွယ်နိုင်ရန်အတွက် မကြာခဏ လက်ဆေးပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ အလုပ်သမားများ တစ်ဦးနှင့် တစ်ဦး ၆ ပေ အကွာမှ ပြောဆိုဆက်ဆံခြင်း ပြုရန် အစရှိသည့် အချက် (၁၃) ကို ဝန်ထမ်းများ လိုက်နာနိုင်ရန်အတွက် ကျန်းမာရေးနှင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

(<https://www.facebook.com/899376963753295/posts/1245338219157166/?extid=0&d=n>)

DHL ၏ ဝန်ဆောင်မှုများအပေါ် MGMA မှ ကျေးဇူးတင်လွှာ

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA) မှ COVID - 19 ကာလအတွင်းတွင် DHL Myanmar ၏ ဝန်ဆောင်မှုများအပေါ် ကျေးဇူးတင်လွှာကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ COVID - 19 ကာလအတွင်းတွင် MGMA ၏ အသင်းဝင်စက်ရုံများအတွက် ကုန်ပစ္စည်းနမူနာများ၊ စာရွက်စာတမ်းများ တင်ပို့ခြင်းများအတွက် ဝန်ဆောင်မှုနှုန်းထားများကို ၂၅% လျော့ချပေးခြင်းကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ကျေးဇူးတင်ရှိကြောင်း ပါရှိပါသည်။ ထို့အပြင် COVID - 19 ကာလအတွင်းသာမက ရှေ့လျှောက်လည်း အချိန်နှင့် တစ်ပြေးညီ ဝန်ဆောင်မှုများကို DHL Myanmar မှ ဆက်လက်ဆောင်ရွက်နိုင်ပါစေဟု အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ဆန္ဒပြုပါသည်။



မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း
MYANMAR GARMENT MANUFACTURERS ASSOCIATION
 NO.29, MIN YE KYAW SWAR STREET, LANMADAW TOWNSHIP, YANGON, MYANMAR.

☎ : 95-1-2300253, 09-49287184

Fax: 95-1-2314829

E-mail: mgma@myanmargarments.org

ရက်စွဲ - ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၄ ရက်

သို့

Myanmar DHL Ltd.

အကြောင်းအရာ: ၁။ DHL၏ ဝန်ဆောင်မှုအပေါ် MGMA မှ ကျေနူးတင်လွှာ

၀။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းအနေဖြင့် COVID-19 ကာလအတွင်း အသင်းသားများမှ ကုန်ပစ္စည်းနမူနာများ၊ စာရွက်စာတမ်းများ တင်ပို့ခြင်းအတွက် DHL ဝန်ဆောင်မှုကို အသုံးပြုခဲ့ပါသည်။ ထိုသို့ဝန်ဆောင်မှုပေးရာတွင် ခက်ခဲကြန့်ကြာခြင်းများမရှိပဲ နေ့စဉ် Charter Flight များဖြင့် ပို့ဆောင်ပေးခြင်း၊ COVID-19 ကာလအတွင်း ဝန်ဆောင်ခနှုန်းထားများကို ၂၅% လျော့ချပေးခြင်းတို့ကိုလည်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း နှင့် ညှိနှိုင်းသဘောတူခဲ့ပါ သည်။

၂။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းအနေဖြင့် COVID-19 ကာလအတွင်း မိမိ၏ အသင်းသားများ အခက်အခဲမရှိပဲ DHL ၏ စဉ်ဆက်မပြတ် ဝန်ဆောင်မှုပေးခြင်းအပေါ် အထူးအသိအမှတ်ပြုလျက် ကျေနူးတင်ရှိကြောင်း ပြောကြားလိုပြီး COVID-19 ကာလအတွင်းသာမက ခေ့လျှောက်လည်း DHL မှ အချိန်နှင့်တစ်ပြေးညီ လျှင်မြန်သော ဝန်ဆောင်မှုများအား ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း အသင်းဝင်အထည်ချုပ်စက်ရုံများကိုယ်စား မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ထပ်လောင်းဆန္ဒပြုပါသည်။



မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း

Release Order Notification၊ Allowed Shipment Notification များ အပေါ်တွင် အကောက်ခွန်အရာရှိများမှ လက်မှတ်ရေးထိုးပေးခြင်းအား ရပ်ဆိုင်းမည့် ကိစ္စ

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ Release Order Notification၊ Allowed Shipment Notificationများ အပေါ်တွင် အကောက်ခွန်အရာရှိများမှ လက်မှတ်ရေးထိုးခြင်းအား ရပ်ဆိုင်းမည့်ကိစ္စနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်ကို ရုံးတွင်းကြေညာချက်အမှတ်(၂၂/ ၂၀၂၀) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အကောက်ခွန်ဦးစီးဌာနမှ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအား အထောက်အကူပြုစေရေးနှင့် Ease of Doing Business ၏ သုံးသပ်ချက်ပါအားနည်းချက်များကို လျော့ချနိုင်ရေးအတွက် Release Order Notification နှင့် Allowed Shipment Notification များတွင် အကောက်ခွန်အရာရှိများ လက်မှတ်ထိုးပေးခြင်းအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ စတင်၍ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အသိပေးခြင်းဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
အကောက်ခွန်ဦးစီးဌာန
ရုံးတွင်းကြေညာချက်အမှတ် (၂၂ / ၂၀၂၀)

အကြောင်းအရာ။ Release Order Notification ၊ Allowed Shipment Notification များ
အပေါ်တွင် အကောက်ခွန်အရာရှိများမှ လက်မှတ်ရေးထိုးပေးခြင်းအား
ရပ်ဆိုင်းမည့်ကိစ္စ

- ရည်ညွှန်းချက် ။ (၁) အကောက်ခွန်ဦးစီးဌာန၏ ၁၄-၁၂-၂၀၁၈ ရက်စွဲပါ ရုံးတွင်းကြေညာချက်
အမှတ် (၂၀/၂၀၁၈)
- (၂) အကောက်ခွန်ဦးစီးဌာန၏ ၅-၂-၂၀၁၉ ရက်စွဲပါ ရုံးတွင်းကြေညာချက်
အမှတ် (၈/၂၀၁၉)
- (၃) MACCS ဌာနခွဲ၏ ၂၇-၇-၂၀၂၀ ရက်စွဲပါ စာအမှတ်၊ ၂ - ကထ / ၂၀၂၀
(၀၇၅)

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနသည် MACCS စနစ်အား ရန်ကုန်ဧရိယာအတွင်း ၁၂-၁၁-၂၀၁၆ ရက်နေ့မှ စတင်အသုံးပြုခဲ့ရာ Manual စနစ်မှ Automation စနစ်သို့ အသွင်ကူးပြောင်းစေ အချိန်ကာလတွင် ကုန်ပစ္စည်းတင်သွင်း/ တင်ပို့ ခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များ အခက်အခဲ မရှိစေရန်အတွက် MACCS စနစ်မှ ထုတ်ပေးခဲ့သော Electronic Release Order/ Allowed Shipment များ၏ Print-out/Copy အပေါ်တွင် မူရင်း (Original) အထောက်အထားဖြစ်ကြောင်း အကောက်ခွန်အရာရှိများက လက်မှတ်ရေးထိုးခြင်းကို ဆောင်ရွက်ပေးခဲ့ပါသည်။ ကုန်သွယ်မှုနှင့်ဆက်စပ်နေသော သက်ဆိုင်ရာဘဏ်များ၊ အစိုးရဌာနများ အနေဖြင့် လည်း အကောက်ခွန်အရာရှိ လက်မှတ်ရေးထိုးထားသည့် Release Order/ Allowed Shipment များအား မူရင်း (Original) အထောက်အထားများအဖြစ် မှတ်ယူစိစစ်၍ သက်ဆိုင်ရာ ဌာနတွင်း လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေကြပါသည်။

၂။ ယခုအခါတွင် တင်သွင်း/တင်ပို့မှုဆိုင်ရာကိစ္စရပ်များအပေါ် နိုင်ငံခြားငွေကြေးများ လွှဲပြောင်း/ လက်ခံခြင်းများကို ဆောင်ရွက်ရာတွင် စနစ်တကျကြီးကြပ်ဆောင်ရွက်နိုင်ရန်အတွက် MACCS စနစ်၏ ပို့ကုန်/သွင်းကုန်ကြေညာလွှာများတွင် ငွေပေးချေမှုနည်းလမ်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ဖြည့်စွက်ကြေညာနိုင်စေရန်နှင့် စာရင်းပြုစုထုတ်ယူနိုင်ရန် ထုတ်ကုန်ကြေညာလွှာကို ၁၇-၁၁-၂၀၁၉ ရက်နေ့တွင်လည်းကောင်း၊ သွင်းကုန်ကြေညာလွှာကို ၂၁-၆-၂၀၂၀ ရက်နေ့တွင်လည်းကောင်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည့်အပြင် ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် အပါအဝင် ကုန်သွယ်မှု ဆက်စပ်ဌာနအသီးသီးသို့ ၁-၈-၂၀၁၉ ရက်နေ့မှစ၍ EDI Transform Tools (Online) ဖြင့် Real Time (အချိန်နှင့်တစ်ပြေးညီ) လက်ခံရရှိနိုင်စေရန်အတွက်လည်း ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအား အထောက်အကူပြုစေရေးနှင့် Ease of Doing Business ၏ သုံးသပ်ချက်ပါ အားနည်းချက်များကို လျော့ချနိုင်ရေးအတွက် Release Order Notification နှင့် Allowed Shipment Notification များတွင် အကောက်ခွန်အရာရှိများ လက်မှတ်ရေးထိုးပေးခြင်းအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှစတင်၍ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။


 31181200
 ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)
 အောင်ခိုင်၊ ညွှန်ကြားရေးမှူး(စီမံ)
 ၂

စာအမှတ်၊ ၃၃ - ၀၀၀/၂၀၂၀ (၁၄၄၃)

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၃၁ ရက်

ဖြန့်ဝေခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)

မြန်မာနိုင်ငံအကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MCBA)

မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MIFFA)

မြဝတီနယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း

မြဝတီအကောက်ခွန်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်သူများအသင်း

ကြေညာသင်ပုန်း

မိတ္တူကို

ဒုတိယညွှန်ကြားရေးမှူးချုပ် (အုပ်ချုပ်မှုနှင့် စီမံရေးရာ)

ဒုတိယညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးနှင့် အခွန်ကြီးကြပ်ရေး)

ဒုတိယညွှန်ကြားရေးမှူးချုပ် (နယ်ရုံးများကြီးကြပ်ရေး)

ညွှန်ကြားရေးမှူးများ(မူဝါဒ၊ စစ်ရာ၊ ဥပဒေ၊ စီမံ၊ နိုင်ငံတကာ၊ ဘဏ္ဍာ၊ ထောက်ပံ့၊ ကာ၊
ထုတ်/သွင်း၊ MACCSI၊ PCA၊ နယ်ရုံး)

ဌာနခွဲများအားလုံး

တိုင်းနှင့်ပြည်နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးများအားလုံး

အမြဲတမ်းစစ်ဆေးရေးစခန်းများ (ရေပူ၊ မရမ်းချောင်း)


OSS စခန်းများ (မူဆယ်၊ မြဝတီ)

အထူးစီးပွားရေးဇုန်များ (သီလဝါ၊ ကျောက်ဖြူ၊ ထားဝယ်)

မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးများအားလုံး
နယ်ခြားစောင့်ရဲတပ်ဖွဲ့ကွပ်ကဲမှုအောက် ပူးပေါင်းအဖွဲ့
ရုံးလက်ခံ
မျှော်စောတွဲ

၂၀၂၀ ခုနှစ်၏ (၇)ကြိမ်မြောက် (၇/၂၀၂၀) Executive Committees (ECs) အစည်းအဝေးကျင်းပခဲ့ခြင်း

၂၀၂၀ ခုနှစ်၏ (၇) ကြိမ်မြောက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) Executive Committees (ECs) အစည်းအဝေးကို စက်တင်ဘာလ(၁၂) ရက်နေ့ ၂၀၂၀ တွင် အွန်လိုင်း(Zoom Application)မှ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် MGHRDC သင်တန်းကျောင်းမှ သင်တန်းပို့ချနေမှုများကို တိုးတက်အောင် ဆောင်ရွက်နေမှုများ၊ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ ပြုလုပ်ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းအနေဖြင့် ဆက်လက်ပြုလုပ်ဆောင်ရွက်သွားမည့် အကြောင်းအရာများအစရှိသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကို MGMA ၏ Managing Director မှ စီစဉ်ဆောင်ရွက်ပြီး ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ၊ စုစုပေါင်း အယောက်(၂၀)တက်ရောက်ခဲ့ကြပါသည်။



COVID – 19 ကာလအတွင်းတွင် MGMA မှ ထုတ်ပေးသော ထောက်ခံချက်များ ကို Scan Document ဖြင့် ထုတ်ပေးမည့်ကိစ္စ

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းသည် COVID – 19 ကာလအတွင်းတွင် အသင်းမှထုတ်ပေးသော ထောက်ခံချက်များကို Scan Document ဖြင့်သာ ထုတ်ပေးမည်ဖြစ်ကြောင်း ကြေညာချက်ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ(၁၅) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အကောက်ခွန်ဦးစီးဌာန (ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲ)မှလည်း အထက်ရည်ညွှန်းစာပါကြေညာချက်အမှတ် (၁၅/၂၀၂၀) နှင့် (၁၆/၂၀၂၀) တို့ဖြင့် ဖြေလျော့ပေးခဲ့ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ထောက်ခံချက်ရယူလိုသော CMP အသင်းဝင်စက်ရုံ/ကုမ္ပဏီများ အနေဖြင့် Country of Origin (C/O) ထောက်ခံချက်မှအပ အကောက်ခွန်ဦးစီးဌာနသို့ တင်ပြရသော Care Label တွင် (%)ကွဲလွဲမှု၊ Repair & Return နှင့် Re – Export (Permit) စသော ထောက်ခံချက်များကိုသာ ထုတ်ပေးမည်ဖြစ်ပြီး ထုတ်ရာတွင် လိုက်နာရမည့်အချက်များကို ကြေညာချက်တွင် ထည့်သွင်းထားပါသည်။ အဆိုပါ ဖြေလျော့မှုများသည် ၁၅.၉.၂၀၂၀ မှ ၃၁.၁၀.၂၀၂၀ အထိသာ ဖြစ်ပါသည်။



မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း
MYANMAR GARMENT MANUFACTURERS ASSOCIATION
 NO.29, MIN YE KYAW SWAR STREET, LANMADAW TOWNSHIP, YANGON, MYANMAR.

☎ : 95-1-2300253, 09-49287184

Fax: 95-1-2314829

E-mail: mgma@myanmargarments.org

စာအမှတ်။

။ ၀၀၅ / အထခ / ၂၀၂၀ (၀၈၂၈)

ရက်စွဲ ။

။ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်

သို့

CMP အသင်းဝင်စက်ရုံ/ကုမ္ပဏီများအားလုံး

အကြောင်းအရာ။ ။ COVID-19 ကာလအတွင်း MGMA မှ ထုတ်ပေးသော ထောက်ခံချက်များကို Scan Document ဖြင့် ထုတ်ပေးမည့်ကိစ္စ။

ရည်ညွှန်းချက် ။ ။စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန (ထုတ်ကုန်သွင်းကုန် ကြီးကြပ်ရေးဌာနခွဲ) ၏ ကြော်ငြာချက်အမှတ် (၁၅/၂၀၂၀) နှင့် (၁၆/၂၀၂၀)

၁။ ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသော COVID-19 ကပ်ရောဂါသည် ယခုအခါ ကူးစက်ပြန့်ပွားမှု နှုန်း တစ်နေ့တစ်ခြား များပြားလာသည့်အခြေအနေကြောင့် ရောဂါကြိုတင်ကာကွယ်ရေး အစီအစဉ်များအရ အသင်းမှ ဆောင်ရွက်ပေးလျက်ရှိသော ထောက်ခံချက်များကို COVID-19 ကာလအတွင်း Scan Document ဖြင့်သာ လက်ခံပေးရန် သက်ဆိုင်ရာဌာနများ နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

၂။ အကောက်ခွန်ဦးစီးဌာန (ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲ) မှလည်း အထက်ရည်ညွှန်းစာပါ ကြေညာချက်အမှတ် (၁၅/၂၀၂၀) နှင့် (၁၆/၂၀၂၀) တို့ဖြင့် ဖြေလျော့ပေးခဲ့ပြီး သက်ဆိုင်ရာ ကြော်ငြာသင်ပုန်း များတွင် ကြေငြာထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

၃။ သို့ပါ၍ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ထောက်ခံချက်ရယူလိုသော CMP အသင်းဝင်စက်ရုံ/ကုမ္ပဏီ အနေဖြင့် Country of Origin (C/O) ထောက်ခံချက်မှအပ အကောက်ခွန် ဦးစီးဌာနသို့ တင်ပြရသော Care Label တွင် (%) ကွဲလွဲမှု၊ Repair & Return နှင့် Re-Export (Permit) စသော ထောက်ခံချက်များအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ကြပါရန် အကြောင်းကြားအပ်ပါ သည်-

(က) မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းသို့ တင်ပြရမည့် စာရွက်စာတမ်းများကို Email: mgmaonlineportal18@gmail.com သို့ တစ်ရက်ကြိုတင် ပေးပို့ရန်။

(ခ) ထောက်ခံချက်များအတွက် ဝန်ဆောင်ခနှုန်းထားများကို CB Bank (Pay Account) 0117600500023655 သို့ ကျသင့်ငွေပမာဏအား လွှဲပြောင်းပေးပို့ရန်။

(ဂ) အသင်းရုံးမှ လက်ခံစိစစ်ပြီး ထောက်ခံချက်များကို သက်ဆိုင်ရာကုမ္ပဏီသို့ Scan ဖတ်ပြီး ပြန်လည်ပေးပို့မည်ဖြစ်ပါသည်။

(ဃ) အကောက်ခွန်ဦးစီးဌာနသို့ Scan Document ဖြင့်သာ ဆက်လက်ဆောင်ရွက်ရန်။

မှတ်ချက်။ ။ (က) ငွေလွှဲမပို့မီ အသင်းရုံးသို့ မိမိတို့တင်ပြထားသော ထောက်ခံချက်နှင့် ပတ်သက်၍ ကြိုတင် ဖုန်းဆက်ရန်။

(ခ) အထက်ပါ ဖြေလျော့ပေးမှုများသည် ၁၅.၉.၂၀၂၀ မှ ၃၁.၁၀.၂၀၂၀ ရက်နေ့အထိသာ ဖြစ်ပါသည်။



(မြင့်စိုး)

ဥက္ကဋ္ဌ

မိတ္တူကို- ရုံးလက်ခံ

သတ်မှတ်သွင်းကုန်လိုင်စင်ကြေးနှုန်းထားဖြင့်ကောက်ခံရန်ကာလတိုးမြှင့်ခြင်း

မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်သွင်းကုန်လိုင်စင်ကြေးနှုန်းထားဖြင့် ကောက်ခံရန်ကာလတိုးမြှင့်ခြင်း အမိန့်ကြေညာစာကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ (၁၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ COVID - 19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်းတွင် ပြည်သူများ၏ စိတ်ဓာတ်ရေးရာမြှင့်တင်ပေးသည့်အနေဖြင့် နိုင်ငံတော်မှ ဖြေလျှော့ပေးထားသည့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ အခွန်အခများနှင့် ငွေကြေးထောက်ပံ့မှုများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအထိတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်၍ အမိန့်ကြေညာစာအမှတ် ၂၃/၂၀၂၀ ဖြင့် သွင်းကုန်လိုင်စင် (၁) စောင်လျှင် ကျပ် ၃၀၀၀၀(ကျပ် သုံးသောင်း) နှုန်းဖြင့် ကောက်ခံခြင်းကိုလည်း ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလကုန်ထိတိုးမြှင့်လိုက်ပါသည်။



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ်(၁၄/၂၀၂၀
၁၃၈၂ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက်
(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၄ ရက်)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

သတ်မှတ်သွင်းကုန်လိုင်စင်ကြေးနှုန်းထားဖြင့် ကောက်ခံရန်ကာလ တိုးမြှင့်ခြင်း

၁။ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ၏ စိတ်ဓာတ်ရေးရာမြှင့်တင်ပေးသည့်အနေဖြင့် နိုင်ငံတော်မှ ဖြေလျှော့ပေးထားသည့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ အခွန်အခများနှင့် ငွေကြေးထောက်ပံ့မှုများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကုန်အထိ ကာလတိုးမြှင့်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ အမိန့်ကြော်ငြာစာအမှတ်၊ ၂၃/၂၀၂၀ ဖြင့် သွင်းကုန်လိုင်စင် (၁) စောင်လျှင် ကျပ် ၃၀၀၀၀ (ကျပ် သုံးသောင်း) နှုန်းဖြင့် ကောက်ခံခဲ့ခြင်းအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကုန်အထိ ကာလတိုးမြှင့် သတ်မှတ်လိုက်သည်။

(ပုံ)

ဒေါက်တာသန်းမြင့်
ပြည်ထောင်စုဝန်ကြီး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

စာအမှတ်၊ စက - ၁၁ / ၂ - ၃၇ / ၂၀၂၀ (၁၆)
ရက် စွဲ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၄ ရက်

ဖြန့်ဝေခြင်း

နိုင်ငံတော်သမ္မတရုံး

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး

ပြည်ထောင်စုလွှတ်တော်ရုံး

ပြည်သူ့လွှတ်တော်ရုံး

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ COVID - 19 ရောဂါထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ လုပ်ငန်းခွင်များသို့ အသိပေးညွှန်ကြားချက်နှင့် “COVID - 19 ကို မိမိကစ၍ ကာကွယ်ပါ” သတင်းစကား (၁၀) ချက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ COVID - 19 ရောဂါထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊ လုပ်ငန်းခွင်များသို့ အသိပေးညွှန်ကြားချက်ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ ပါသည်။ စက်ရုံ၊ အလုပ်ရုံများတွင် ကူးစက်ပြန့်ပွားမှုများ တိုးပွားလာသည့် အတွက် စက်ရုံများတွင် COVID - 19 နှင့် ပတ်သက်၍ အလုပ်သမားများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို အတိအကျလိုက်နာရန်လိုအပ်ကြောင်းနှင့် လိုက်နာရမည့် အချက် (၆) ကိုထည့်သွင်းဖော်ပြထားပါသည်။ ထို့အပြင် “COVID - 19 ကို မိမိကစ၍ ကာကွယ်ပါ” အဓိက သတင်းစကား(၁၀) ချက်ကိုပါလိုက်နာရန် လိုအပ် ကြောင်း အသိပေးညွှန်ကြားချက်တွင် ထည့်သွင်းဖော်ပြထားပါသည်။

(<https://www.facebook.com/2221110478104868/posts/2704404269775484/?extid=0&d=n>)

COVID - 19 ကာလအတွင်း MGMA မှ ထုတ်ပေးသော Country of Origin (C/O) ထောက်ခံချက်များကို Scan Document ဖြင့် ထုတ်ပေးမည့်ကိစ္စ

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ COVID - 19 ကာလအတွင်းတွင် MGMA မှ ထုတ်ပေးသော Country of Origin (C/O) ထောက်ခံချက်များကို Scan Document ဖြင့် ထုတ်ပေးမည်ဖြစ်ကြောင်း ကြေညာချက်ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ(၁၇) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အကောက်ခွန်ဦးစီးဌာနသို့ တင်ပြရသော Care Label တွင် (%) ကွဲလွဲမှု၊ Repair & Return နှင့် Re - Export (Permit) စသော ထောက်ခံချက်များအပြင် UMFCCI သို့ တင်ပြရသော Country of Origin (C/O) ထောက်ခံချက်ကိုလည်း Scan Document ဖြင့် ထုတ်ပေးမည်ဖြစ်ပြီး လိုက်နာရမည့်အချက်များကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။ အဆိုပါ ဖြေလျှော့ပေးမှုများသည် ၁၇.၉.၂၀၂၀ မှ ၃၁.၁၀.၂၀၂၀ ရက်နေ့အထိသာ အကျုံးဝင်မှာ ဖြစ်ကြောင်း ကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။



မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း
MYANMAR GARMENT MANUFACTURERS ASSOCIATION
 NO.29, MIN YE KYAW SWAR STREET, LANMADAW TOWNSHIP, YANGON, MYANMAR.

☎ : 95-1-2300253, 09-49287184

Fax: 95-1-2314829

E-mail: mgma@myanmargarments.org

စာအမှတ်။

။ ၀၀၅ / အထခ / ၂၀၂၀ (၀၈၄၀)

ရက်စွဲ ။

။ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်

သို့

CMP အသင်းဝင်စက်ရုံ/ကုမ္ပဏီများအားလုံး

အကြောင်းအရာ။ ။ COVID-19 ကာလအတွင်း MGMA မှ ထုတ်ပေးသော Country of Origin (C/O) ထောက်ခံချက်များကို Scan Document ဖြင့် ထုတ်ပေးမည်ကိုစွ။

၁။ ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသော COVID-19 ကပ်ရောဂါသည် ယခုအခါ ကူးစက်ပြန့်ပွားမှုနှုန်း တစ်နေ့တစ်ခြား များပြားလာသည့်အခြေအနေကြောင့် ရောဂါကြိုတင်ကာကွယ်ရေး အစီအစဉ်များအရ အသင်းမှ ဆောင်ရွက်ပေးလျက်ရှိသော အကောက်ခွန်ဦးစီဌာနသို့ တင်ပြရသည့် Care Label တွင် (%) ကွဲလွဲမှု၊ Repair & Return နှင့် Re-Export (Permit) စသော ထောက်ခံချက်များအား Scan Document ဖြင့် ပြန်လည်ထုတ်ပေးလျက်ရှိပါသည်။

၂။ ယခုအခါ UMFCCL သို့ CMP အသင်းဝင်စက်ရုံ/ကုမ္ပဏီ အနေဖြင့် တင်ပြရသော Country of Origin (C/O) ထောက်ခံချက်ကိုလည်း Scan Document ဖြင့်သာ ပြန်လည်ထုတ်ပေးမည် ဖြစ်သည့်အတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ကြပါရန် အကြောင်းကြားအပ်ပါသည်-

- (က) မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းသို့ တင်ပြရမည့် စာရွက်စာတမ်းများကို Email: mgmaonlineportal18@gmail.com သို့ တစ်ရက်ကြိုတင်ပေးပို့ရန်။
- (ခ) ထောက်ခံချက်အတွက် ဝန်ဆောင်ခနှုန်းထားများကို CB Bank (Pay Account) 0117 6005 0002 3655 သို့ ကျသင့်ငွေပမာဏအား လွှဲပြောင်းပေးပို့ရန်။
- (ဂ) အသင်းရုံးမှ လက်ခံစိစစ်ပြီး C/O ထောက်ခံချက်ကို သက်ဆိုင်ရာကုမ္ပဏီသို့ Scan ဖတ်ပြီး ပြန်လည်ပေးပို့မည်ဖြစ်ပါသည်။

မှတ်ချက်။ ။ (က) ငွေလွှဲမပို့မီ အသင်းရုံးသို့ မိမိတို့တင်ပြထားသော ထောက်ခံချက်နှင့် ပတ်သက်၍ ကြိုတင် ဖုန်းဆက်ရန်။

(ခ) အထက်ပါ ဖြေလျှော့ပေးမှုများသည် ၁၇.၉.၂၀၂၀ မှ ၃၁.၁၀.၂၀၂၀ ရက်နေ့အထိသာ ဖြစ်ပါသည်။ ပူးတွဲ (တစ်စောင်)

မိတ္တူကို- ရုံးလက်ခံ



(မြင့်စိုး)
 ဥက္ကဋ္ဌ

ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး သို့ COVID - 19ကာကွယ် ထိန်းချုပ်ရေးအတွက် Surgical Gown များ လှူဒါန်းခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)နှင့် Korea Garment Association in Myanmar (KOGAM) မှတစ်ဆင့် KM Healthcare Myanmar Co.Ltd မှ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးသို့ COVID -19 ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် Surgical Gown အစုံ (၁၀၀၀) ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ(၁၈) ရက်နေ့တွင် လှူဒါန်းခဲ့ပါသည်။



ဆေးတက္ကသိုလ်(၁) (လမ်းမတော်,ရန်ကုန်) သို့ COVID - 19 ကာကွယ်ထိန်းချုပ်ရေး အတွက် Surgical Gown များ လှူဒါန်းခဲ့ခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA) နှင့် အသင်းဝင်များမှ COVID - 19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Surgical Gown အစုံ(၅၀၀) ကို ဆေးတက္ကသိုလ် (၁) (လမ်းမတော်,ရန်ကုန်)သို့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ (၁၈)ရက်နေ့တွင် လှူဒါန်းခဲ့ပါသည်။



နေအိမ်တွင်နေထိုင်ရေးနှင့်(Stay at Home)နှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမိန့်အမှတ် ၁၀၇/၂၀၂၀

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ COVID - 19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပိုမိုထိရောက်အောင် လုပ်ဆောင်နိုင်ရေးအတွက် အမိန့်အမှတ် (၁၀၇/၂၀၂၀) ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ (၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး(ကိုကိုးကျွန်းမြို့နယ် မပါ)တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး(Stay at Home) အစီအစဉ် တွင် အကျုံးဝင်ကြောင်းပါရှိပါသည်။ ထို့ရာတွင် အစိုးရဌာနများမှာ ၂ ပတ်တက် ၂ ပတ်နား အနေဖြင့်ဆောင်ရွက်မည်ဖြစ်ပြီး မဖြစ်မနေတာဝန်ထမ်းဆောင်ရမည့် လုပ်ငန်းများကို ချွင်းချက် အဖြစ်သတ်မှတ်ပေးထားပါသည်။ အမိန့်၏ အပိုဒ် ၃ အပိုဒ်ခွဲ (ဂ) အရ 'ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်းများ(CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့် သူများအား ၂၄.၉.၂၀၂၀ ရက်မှ ၇.၁၀.၂၀၂၀ရက် အထိ လုပ်ငန်းခွင်သို့ သွားရောက်ခွင့်မပြုရန်' ဆိုသောအမိန့်ပါရှိပါသည်။ အဆိုပါ အမိန့်တွင် လိုက်နာရမည့် အကြောင်းအရာများကို အချက် (၈) ချက်ဖြင့် ဖော်ပြထားပါပြီး ၂၁.၉.၂၀၂၀ ရက်၊ နံနက် ၈ နာရီအချိန်မှ စတင်သက်ရောက်မည်ဖြစ်ကြောင်းပါရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး(ကိုကိုးကျွန်းမြို့နယ်မပါ) နေအိမ်တွင်နေထိုင်ရေး အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
အမိန့်အမှတ်၊ ၁၀၇/၂၀၂၀
၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၀ ရက်)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019 - COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြုလူနာများနှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့် လူနာများတွေ့ရှိရမှု အချိန်တိုကာလအတွင်း များပြားလာသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးသီးမှ ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home) လိုအပ်ပါသည်။

၂။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး(ကိုကိုးကျွန်းမြို့နယ်မပါ) တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာလိုက်သည်။
စာမျက်နှာ ၃ ကော်လံ ၁ သို့

ရန်ကုန်တိုင်းဒေသကြီးမှ

၃။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ(ကိုကိုးကျွန်းမြို့နယ် မပါ)သည် အောက်ပါ စည်းကမ်းချက်များကို လိုက်နာရမည် -

(က) မိမိနေအိမ်တွင်သာနေထိုင်ရန် (အစိုးရဌာနများအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ၁၄-၉-၂၀၂၀ ရက်စွဲပါ စာအမှတ်၊ ၂၃၅၄/၂၆၄/COVID-19/ကော်မတီ(၂၀၂၀) ဖြင့် နိုင်ငံ့ဝန်ထမ်းများအား (၂)ပတ်ရုံးတက် (၂)ပတ်အိမ်မှနေ၍ ရုံးလုပ်ငန်းဆောင်ရွက်စေရေး အကြောင်းကြားချက်အတိုင်း ဆောင်ရွက်ရန်၊ ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သားငါးအအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ နေ့စဉ်တစ်ကိုယ်ရည်သုံးပစ္စည်းထုတ်လုပ်သည့် စက်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများ မပါ။

(ခ) အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် အိမ်မှနေ၍ လုပ်ငန်းဆောင်ရွက်ရန်၊

(ဂ) ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား ၂၄-၉-၂၀၂၀ ရက်မှ ၇-၁၀-၂၀၂၀ ရက်အထိ လုပ်ငန်းခွင်သွားရောက်ခွင့်မပြုရန်၊

(ဃ) မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊

(င) ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊

(စ) နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/ နှာခေါင်းစည်း (mask) တပ်ရန်၊

(ဆ) တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့် ဖြတ်သန်းခွင့် ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊

(ဇ) ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံ ဆေးခန်း သွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန်။

၄။ အပိုဒ် ၃ အပိုဒ်ခွဲ(ဃ)၊ (င) နှင့် (ဇ) တို့ပါ ကိစ္စရပ်များတွင် သတ်မှတ်ဦးရေထက် ပိုမိုရန်ရှိလျှင် ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန်ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သည် တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှ လည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်/ထွက်ခွင့်မပြုရန် ဖြစ်သည်။

၅။ ဤအမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည် ဖြစ်သည်။

၆။ ဤအမိန့်သည် ၂၁-၉-၂၀၂၀ ရက်၊ နံနက် ၈ နာရီအချိန်မှ စတင်သက်ရောက်သည်။

၇။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ၁-၉-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ်၊ ၁၀၀/၂၀၂၀ နှင့် ၉-၉-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ်၊ ၁၀၂/၂၀၂၀ တို့ကို ဤအမိန့်ဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

ဒေါက်တာမြင့်ထွေး

ပြည်ထောင်စုဝန်ကြီး

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းရုံး(MGMA)ကိုယာယီပိတ်ထား မည် ဖြစ်ကြောင်း

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမိန့်အမှတ် ၁၀၇/၂၀၂၀ (၂၀.၉.၂၀၂၀) အရ ဝန်ထမ်းများ အိမ်မှ နေ၍အလုပ်လုပ်ကိုင်ရန် ညွှန်ကြားချက်အတိုင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရုံးကိုလည်း ၂၂.၉.၂၀၂၀ မှ ၇.၁၀.၂၀၂၀ ထိ ပိတ်ထား မည်ဖြစ်ကြောင်း ကြေငြာချက်ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၂၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ရုံးပိတ်ထားသော်လည်း အသင်းအနေဖြင့် အသင်းသားများအား ပုံမှန် ဝန်ဆောင်မှုပေးလျက်ရှိသော Online License နှင့် ထောက်ခံချက်များအားလုံးကို ယခု လက်ရှိပေးနေသည့်အတိုင်း Online System ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ထို့အပြင် ရုံးကိစ္စများနှင့် ပတ်သက်၍ စုံစမ်းရန် အတွက် ဖုန်းနံပါတ်များကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။



မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း
MYANMAR GARMENT MANUFACTURERS ASSOCIATION
 NO.29, MIN YE KYAW SWAR STREET, LANMADAW TOWNSHIP, YANGON, MYANMAR.

☎ : 95-1-2300253, 09-49287184

Fax: 95-1-2314829

E-mail: mgma@myanmargarments.org

အသင်းဝင်များသိသာရန်

နေ့စွဲ- ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၁ ရက်

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အမိန့်အမှတ် ၁၀၇/ ၂၀၂၀ (၂၀.၉.၂၀၂၀)အရ၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ဝန်ထမ်းများသည် အိမ်မှနေ၍ အလုပ်လုပ်ရန်ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်လျက် ရှိပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းရုံးကိုလည်း ၂၂.၉.၂၀၂၀ ရက်နေ့ မှ ၇.၁၀.၂၀၂၀ ရက်နေ့အထိ ပိတ်ထားမည် ဖြစ်ပါသည်။

၂။ ဤကဲ့သို့ ရုံးပိတ်ထားသော်လည်း အသင်းအနေဖြင့် အသင်းသားများအား ပုံမှန်ဝန်ဆောင်မှုပေးလျက်ရှိသော Online License နှင့် ထောက်ခံချက်များအားလုံးကို ယခုလက်ရှိပေးနေသည့်အတိုင်း Online System ဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

၃။ ရုံးကိစ္စများနှင့်ပတ်သက်၍ ဆက်သွယ်စုံစမ်းဆောင်ရွက်လိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်-

(က) License ထောက်ခံချက် - ၀၉ ၄၄၃၃၉၉၄၄၁

(ခ) အခြားထောက်ခံချက်များ - ၀၉ ၄၄၃၃၉၉၄၄၂

(Repair & Return, C/O, % အလွဲ , Re-Export)

(ဂ) ရုံးကိစ္စများအတွက် - ၀၉ ၇၈၉၄၆၅၃၁၉ ၊ ၀၉ ၂၅၀၀၀၁၃၀၄

(ဃ) အလုပ်သမားရေးရာကိစ္စများ - ၀၉ ၂၅၇၃၁၃၃၄၁ တို့သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။



မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း

အကောက်ခွန်ဦးစီးဌာနမှအကောက်ခွန်ရှင်းလင်းရေး ကိစ္စရပ်များကို ရှင်းလင်းပေးနေမည်ဖြစ်ကြောင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမိန့်အမှတ် ၁၀၇/၂၀၂၀ အရ မိမိနေအိမ်တွင် နေထိုင်ရေး(Stay at Home) အကျိုးဝင်သော (၂၄.၉.၂၀၂၀) မှ (၇.၁၀.၂၀၂၀) ကာလအတွင်း CMP လုပ်ငန်းများအတွက် တင်သွင်းလာသော ကုန်ကြမ်းများနှင့် တင်ပို့ရန်ရှိသော ကုန်ချောများအတွက် အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်ရှင်းလင်းရေး ကိစ္စရပ်များကို ရှင်းလင်းပေးနေမည်ဖြစ်ကြောင်းကို အသင်းဝင်စက်ရုံများသိရှိရန်အတွက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA) မှ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့တွင် အသိပေး အကြောင်းကြားစာ ထုတ်ပြန်ခဲ့ပါသည်။

မိမိနေအိမ်တွင်သာနေထိုင်ရန်စည်းကမ်းချက်မှ ခွင်းချက်ဖြင့် ခွင့်ပြုသူဝန်ထမ်းများ ဖြည့်စွက်ခြင်း

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မိမိနေအိမ်တွင်သာနေထိုင်ရန် စည်းကမ်းချက်မှ ခွင်းချက်ဖြင့် ခွင့်ပြုသူဝန်ထမ်းများ ဖြည့်စွက်သည့် အမိန့်အမှတ် ၁၀၈/၂၀၂၀ ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး(Stay at Home) အစီအစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်အားလုံး (ကိုကိုးကျွန်းမြို့နယ်မပါ) အကျုံးဝင်ကြောင်းနှင့် လိုက်နာရမည့်စည်းကမ်းများကို ၂၀.၉.၂၀၂၀ တွင်အမိန့်အမှတ် ၁၀၇/၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ ယခု အမိန့်အမှတ် ၁၀၈/၂၀၂၀ တွင် မိမိနေအိမ်တွင် သာနေထိုင်ရန်မှခွင်းချက်ဖြင့် ခွင့်ပြုသူများကိုအသေးစိတ် ထည့်သွင်းဖော်ပြထားပါသည်။

မိမိနေအိမ်တွင်သာနေထိုင်ရန်စည်းကမ်းချက်မှ ခြွင်းချက်ဖြင့် ခွင့်ပြုသူဝန်ထမ်းများ ဖြည့်စွက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

အမိန့်အမှတ် ၁၀၈ /၂၀၂၀

၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်

(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၂ ရက်)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြုလူနာများနှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့် လူနာများတွေ့ရှိရမှု အချိန်တိုကာလအတွင်း များပြားလာသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay At Home)အစီအစဉ်တွင် အကျိုးဝင်ကြောင်းနှင့် လိုက်နာရမည့်စည်းကမ်းချက်များကို ၂၀-၉-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၁၀၇/ ၂၀၂၀ ဖြင့် ကြေညာခဲ့ပါသည်။

၂။ အဆိုပါအမိန့်၏ အပိုဒ် ၃ အပိုဒ်ခွဲ (က)ပါ မိမိနေအိမ်တွင်သာနေထိုင်ရန် စည်းကမ်းချက်မှ ခြွင်းချက်ဖြင့် ခွင့်ပြုသူများတွင် အောက်ပါလုပ်ငန်းများမှ ဝန်ထမ်းများကို ဖြည့်စွက်လိုက်သည် -

(က) ပုဂ္ဂလိကလုပ်ငန်းများဖြစ်သည့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သား၊ ငါး၊ အအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ နေ့စဉ် တစ်ကိုယ်ရေသုံးပစ္စည်းထုတ်လုပ်သည့် စက်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများနှင့်

ဆက်စပ်ဆောင်ရွက်ရသည့်လုပ်ငန်းများ၌ မဖြစ်မနေတာဝန်ထမ်းဆောင်သူများ၊

- (ခ) Relief Flight များ၊ Cargo Flight များနှင့် အထူးစင်းလုံးငှားလေယာဉ်ခရီးစဉ်များအတွက် ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်သော လေကြောင်းလိုင်းများ/အထွေထွေလေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ၊ မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ၊ လေယာဉ်ဆီဖြည့်တင်းရေးလုပ်ငန်း၊ လေကြောင်းဖြင့် ကုန်စည်တင်သွင်း/တင်ပို့ခြင်းလုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း (Freight Forwarder) ကုမ္ပဏီများ၊ အကောက်ခွန်ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီအေဂျင်စီများ၊ လေယာဉ်တင် အစားအသောက် ထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်း၊ လေယာဉ်ပြုပြင်ထိန်းသိမ်းမွမ်းမံခြင်းလုပ်ငန်းမှ ဝန်ထမ်းများ၊
- (ဂ) ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင် နိုင်ငံတကာမှ ကုန်တင်သင်္ဘောများအတွက် ဝန်ဆောင်မှုပေးရသည့် ပုဂ္ဂလိကဆိပ်ကမ်းများ၊ သင်္ဘောလိုင်းဌာနေကိုယ်စားလှယ်ရုံးများ၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း(Freight Forwarder) ကုမ္ပဏီများ၊ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီအေဂျင်စီများ၊ ကုန်သေတ္တာတင် မော်တော်ယာဉ်လုပ်ငန်းများ၊ ဆိပ်ကမ်းပို့ကုန်/သွင်းကုန်သယ်ဆောင်သည့် ကုန်တင်မော်တော်ယာဉ်၊ ရေယာဉ်လုပ်ငန်းများ၊ ကုန်းတွင်း ကုန်သေတ္တာစခန်းများ (Inland Container Depot) နှင့် ကုန်းတွင်းဆိပ်များ (Dry Port)မှ ဝန်ထမ်းများ၊
- (ဃ) ဆက်သွယ်ရေးဝန်ဆောင်မှုပေးရသော လုပ်ငန်းများဖြစ်သည့် စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်း၊ ကြိုးဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုများ (ဆိုင်ဖွင့်လှစ်၍ တယ်လီဖုန်းရောင်းချခြင်း၊ ဒေတာရောင်းချခြင်းများမပါ)၊ တာဝါနှင့် ဖိုင်ဘာပြုပြင်ခြင်းဝန်ဆောင်မှုလုပ်ငန်းမှ ဝန်ထမ်းများ။

(ဒေါက်တာမြင့်ထွေး)
ပြည်ထောင်စုဝန်ကြီး

Stay at Home ၁၄ ရက် ကာလအတွက် အလုပ်သမားများအားလစာမဲ့ဖြင့် အလုပ်အကိုင် တည်မြဲမှုအာမခံချက်ပေးရန် တိုက်တွန်းနှိုးဆော်ခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ Stay at Home ၁၄ ရက် ကာလအတွက် အလုပ်သမားများအား လစာမဲ့ခွင့်ဖြင့် အလုပ်အကိုင်တည်မြဲမှုအာမခံ ချက်ပေးရန် တိုက်တွန်းနှိုးဆော်ချက်ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့ တွင်ထုတ်ပြန်ခဲ့ပါသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှအမိန့်အမှတ် ၁၀၇/၂၀၂၀ တွင် "ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP)စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား ၂၄.၉.၂၀၂၀ ရက်မှ ၇.၁၀.၂၀၂၀ ရက်အထိ လုပ်ငန်းခွင် သွားရောက်ခွင့်မပြုရန်" ဟု ပါရှိသဖြင့် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း၏ အသင်းဝင်များ အနေဖြင့် ၂၄.၉.၂၀၂၀ မှ ၇.၁၀.၂၀၂၀ ထိ လုပ်ငန်းများ ယာယီပိတ်ထားကြမည်ဖြစ်ပါသည်။ ထို့ကဲ့သို့ ယာယီရပ်နားထားရမည့် Stay at Home ကာလအတွက် အသင်းဝင်စက်ရုံများအနေဖြင့် "မိမိဝန်ထမ်းများ အလုပ်အကိုင် တည်မြဲမှု စိုးရိမ်မှု မရှိစေရန်နှင့် ကူးစက်ရောဂါကာကွယ်တားဆီးနိုင်ရန်အတွက် လစာမဲ့ ခွင့် ဖြင့် ခွင့်ပြုပေးကြပါရန်" တိုက်တွန်းနှိုးဆော်စာကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင် များအသင်း(MGMA) အနေဖြင့် မြန်မာနိုင်ငံ တရုတ် အထည်အလိပ်နှင့် အထည်ချုပ် လုပ်ငန်းများအသင်း၊ မြန်မာနိုင်ငံ ကိုရီးယား အထည်ချုပ်လုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံ ဂျပန် အထည်ချုပ်လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။



MYANMAR GARMENT MANUFACTURERS ASSOCIATION

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

9th Floor, UMFCCL, No. 29, Min Ye Kyaw Swar Road, Lanmadaw Township, Yangon.

Tel: +95 1 2314829, 2300253, Email: mgma@myanmargarments.org, Website: www.myanmargarments.org

အသင်းဝင်စက်ရုံများသို့ တိုက်တွန်းနှိုးဆော်ချက်

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်။

အကြောင်းအရာ။ ။ Stay at Home ဝှ ခုရက်ကာလအတွက် အလုပ်သမားများအား လစာမဲ့ခွင့်ဖြင့် အလုပ်အကိုင်တည်မြဲမှုအာမခံချက်ပေးရန် တိုက်တွန်းနှိုးဆော်ခြင်း။

၁။ လတ်တလောကာလ ကူးစက်နှုန်းနှင့် သေဆုံးနှုန်းပါ မြင့်တက်လာသော Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ၂၀-၀၉-၂၀၂၀ ရက်နေ့တွင် အမိန့်အမှတ် - ၁၀၇/၂၀၂၀ ကို ထုတ်ပြန်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) အစီအစဉ်ကို ထုတ်ပြန်ကြေငြာခဲ့ပါသည်။

၂။ ထုတ်ပြန်ကြေငြာခဲ့သည့် အမိန့်အမှတ် - ၁၀၇/၂၀၂၀ တွင် “ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများ အား ၂၄-၉-၂၀၂၀ ရက်မှ ၇-၁၀-၂၀၂၀ ရက်အထိ လုပ်ငန်းခွင် သွားရောက်ခွင့်မပြုရန်” ဟု ပါရှိသဖြင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း အသင်းဝင်စက်ရုံများ အနေဖြင့် ၂၄-၉-၂၀၂၀ ရက်နေ့မှ ၇-၁၀-၂၀၂၀ ရက်နေ့အထိ လုပ်ငန်း ယာယီရပ်နားထားရမည် ဖြစ်ပါသည်။

၃။ ထိုသို့ ယာယီရပ်နားထားရမည့် (Stay at Home) ဝှ ခုရက်ကာလနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း (MGMA) သည် -



MYANMAR GARMENT MANUFACTURERS ASSOCIATION

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

9th Floor, UMFCCL, No. 29, Min Ye Kyaw Swar Road, Lanmadaw Township, Yangon.

Tel: +95 1 2314829, 2300253, Email: mgma@myanmargarments.org, Website: www.myanmargarments.org

- မြန်မာနိုင်ငံ တရုတ် အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

China Textile & Garment Association In Myanmar (CTGAIM)

- မြန်မာနိုင်ငံ ကိုရီးယား အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

Korea Garment Association In Myanmar (KOGAM)

- မြန်မာနိုင်ငံ ဂျပန် အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

Japan Garment Manufacturers Association in Myanmar

တို့နှင့် ပူးတွဲ၍ အသင်းဝင်စက်ရုံ လုပ်ငန်းရှင်များအား မိမိဝန်ထမ်းများ အလုပ်အကိုင်တည်မြဲရေး စိုးရိမ်မှု
မရှိစေရန်နှင့် ကူးစက်ရောဂါကာကွယ်တားဆီးနိုင်ရန်အတွက် လစာမဲ့ခွင့်ဖြင့် ခွင့်ပြုပေးကြပါရန် လေးစားစွာ
တိုက်တွန်းနှိုးဆော်အပ်ပါသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း



Japanese
Garment
Manufacturers
Association

ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at Home အစီအစဉ်တွင် အကျုံးဝင်သည့် အာမခံအလုပ်သမားများအား လုပ်ခလစာ၏ ၄၀% ငွေကြေးခံစားခွင့်လျှောက်ထားနိုင်ကြောင်း အမိန့်ကြော်ငြာစာ

အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at Home အစီအစဉ်တွင် အကျုံးဝင်သည့် အာမခံအလုပ်သမားများအား လုပ်ခလစာ၏ ၄၀% ငွေကြေးခံစားခွင့်လျှောက်ထားနိုင်ကြောင်း ဖော်ပြသည့် အမိန့်ကြော်ငြာစာအမှတ် (၁၉၆/၂၀၂၀) ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အမိန့်ကြော်ငြာစာတွင် ရှင်းလင်းဖော်ပြထားသော အချက်များနှင့် ကိုက်ညီပါက လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်ကိုယ်စားတာဝန်ရှိသူများသည် မိမိတို့၏ အလုပ်သမားများအတွက် လူမှုဖူလုံရေး ထောက်ပံ့ငွေရရှိနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးများသို့ဖြစ်စေ၊ Website များတွင်ဖြစ်စေ လျှောက်ထားနိုင်ကြောင်း ထည့်သွင်းဖော်ပြထားပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at Home အစီအစဉ်တွင် အကျုံးဝင်သည့် အာမခံအလုပ်သမားများအား လုပ်ခလစာ၏ ၄၀ % ငွေကြေးခံစားခွင့်လျှောက်ထားနိုင်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ် (၁၉၆ / ၂၀၂၀)
၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၄ ရက်

၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (COVID -19) ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂၀-၉-၂၀၂၀ ရက်နေ့တွင် အမိန့်အမှတ်(၁၀၇/၂၀၂၀) နှင့် ၂၂-၉-၂၀၂၀ ရက်နေ့တွင် အမိန့်အမှတ်(၁၀၈/၂၀၂၀)တို့ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အမိန့်စာများပါ မဖြစ်မနေဖွင့်လှစ်ရမည့် လုပ်ငန်းအမျိုးအစားများမှလွဲ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူများကို လုပ်ငန်းခွင်သို့ သွားရောက်ခွင့်မပြုဘဲ မိမိနေအိမ်အတွင်းနေထိုင်ရန် (Stay at Home) အဖြစ် သတ်မှတ်ကြေညာထားပါသည်။

၂။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် အဆိုပါထုတ်ပြန်ချက်များအရ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အာမခံအလုပ်သမားများအနက် Stay at Home အစီအစဉ်တွင် အကျုံးဝင်သောပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်း

ဌာနများရှိ အာမခံအလုပ်သမားများအတွက် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပုဒ်မ ၁၀၀ ပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ဥပဒေပုဒ်မ ၃၁ (ခ)(၂)နှင့် နည်းဥပဒေ ၁၃၆ (ခ) တို့အရ ၆/၂၀၂၀ လမတိုင်မီ ထည့်ဝင်ကြေးငွေ အနည်းဆုံး ၃၆ လ ပေးသွင်းထားခြင်းမရှိစေကာမူ ၆/၂၀၂၀ လအတွက် ထည့်ဝင်ကြေးပေးသွင်းထားပြီး ၂၃-၉-၂၀၂၀ ရက်နေ့အထိ အလုပ်လုပ်ကိုင်နေသည့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အာမခံအလုပ်သမားများအား ၆/၂၀၂၀ လအတွက် ပေးသွင်းထားသော လုပ်ခလစာ၏ ၄၀ % ကို အာမခံအလုပ်သမားနှင့် မိသားစုအတွက် ငွေကြေးထောက်ပံ့မှုခံစားခွင့် အဖြစ် ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ အထက်အပိုဒ် ၂ ပါ အချက်များနှင့် ကိုက်ညီသော လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်ကိုယ်စား တာဝန်ရှိသူများသည် ၎င်းတို့၏ အလုပ်သမားများအတွက် လူမှုဖူလုံရေး ထောက်ပံ့ငွေရရှိနိုင်ရေး သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးများသို့ ဖြစ်စေ၊ Webportal -<https://ssbmyanmar.org> မှ ဖြစ်စေ၊ Website- <https://ssb.gov.mm> မှ ဖြစ်စေ ဤအမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့မှစ၍ လျှောက်ထားနိုင်ပါသည်။

၄။ အထက်ပါ ပြဋ္ဌာန်းချက်များသည် ဤအမိန့်ကြော်ငြာစာပါ ထုတ်ပြန်သည့်နေ့မှ စတင်အာဏာတည်သည်ဟု သတ်မှတ်လိုက်သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန